

# ကလေးငယ်နှင့်အတူ ဘေးကင်းစွာ ခရီးသွားခြင်း

## ကလေးတိုင်း ကို ခရီးထွက် တိုင်း ခါးပတ်တပ်ပါ။


### မွေးကင်းစ ကလေးငယ်များ

- ★ အနောက်ဘက် မျက်နှာမူထားသော ကား ထိုင်ခုံဖြစ်စေ သို့မဟုတ် ကက်ပီဆူလ်ခုံဖြစ်စေ အတွင်း၌ရှိနေရမည်။
- ★ ကားအတွင်းနေ၍ ကားမောင်းသွားနေစဉ် မည်သည့်အခါမျှ ကလေးငယ်ကို သင့်လက်မောင်းတွင် ချိမထားပါနှင့်။



### ဩစတြေးလျနိုင်ငံ စံနှုန်းများ

- ★ နိုင်ငံခြားမှ ကားထိုင်ခုံများကို ဩစတြေးလျနိုင်ငံ၌ သုံးစွဲခြင်းမှာ ဥပဒေနှင့်ဆန့်ကျင်သည်။
- ★ ကလေးငယ်အတွက် ကားထိုင်ခုံအားလုံးသည် ဩစတြေးလျနိုင်ငံ စံနှုန်းများ AS/NZS 1754 နှင့် ကိုက်ညီရမည်။
- ★ သင့်ကလေးငယ်၏ ကားထိုင်ခုံ သို့မဟုတ် ကက်ပီဆူလ်ခုံပေါ်တွင် ဤကြော်ငြာစာရွက်များအနက် တစ်ခုခုကို ရှာပါ။



### ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ကားထိုင်ခုံကို မည်သည့်အခါမျှ မသုံးပါနှင့်



### ကားထိုင်ခုံ အဟောင်း

ကားထိုင်ခုံ အဟောင်းကို အသုံးပြုသည့်အခါ အောက်ပါတို့ကို စိစစ်ရန် အရေးကြီးသည်-

- ★ ယာဉ်တိုက်မှုဖြစ်ခဲ့သည့် ကားထိုင်ခုံ မဟုတ်ရ
- ★ အစိတ်အပိုင်းအားလုံး ပါရှိရမည် (လမ်းညွှန်စာအုပ်အပါအဝင်)
- ★ ကောင်းကောင်း အလုပ်လုပ်ရမည်
- ★ ၁၀ နှစ်အောက် သက်တမ်းရှိရမည်

# သင့်ကလေးငယ်၏ ကားထိုင်ခုံကို သင့်ကားတွင် အသေအချာ တပ်ဆင်ထားရန်နှင့် သင့်ကလေးငယ်နှင့် အသေအချာ အနေတော်အံ့ကို ဖြစ်နေကြောင်း သေချာစေပါ။

## အနောက်ဘက် မျက်နှာမူသည့် ကားထိုင်ခုံ သို့မဟုတ် ကက်ပ်ဆူလ်ခုံကို တပ်ဆင်ခြင်း

- ★ အနောက်ဘက် မျက်နှာမူသည့် ကားထိုင်ခုံ ကား ခါးပတ်နှင့်အတူ တွဲထားခြင်းကို ကလေးငယ် ထိုင်ခုံပေါ်ရှိ အပြာရောင်ခါးပတ်ကြိုးလမ်းကြောင်း ကိုအသုံးပြုသင့်ပြီး ခါးပတ်တပ်၍ မြဲနေအောင်လုပ်ပါ။
- ★ အပေါ်ဘက်လံကြိုးကို ကားတွင် အသေအချာ ချိတ်ဆွဲထားရမည်ဖြစ်ပြီး မြဲအောင်လုပ်ရမည်။
- ★ ကလေးငယ်သည် ၎င်းတို့၏ ပခုံးအမြင့်မှာ ကလေး ထိုင်ခုံရှိ ပခုံးအမှတ်အသားအထိ ကြီးထွားမလာမချင်း အနောက်ဘက်သို့ မျက်နှာမူ၍နေရမည်။
- ★ သိုင်းကြိုးမှာ ကလေးငယ်၏ ပခုံးနှင့်တသားတည်း သော်လည်းကောင်း သို့မဟုတ် ပခုံးထက်မြင့်ရုံသာ သော်လည်းကောင်း ရှိရမည်။



ကြိုးများ မှာ လိမ်တွန့်မနေရ



ကြိုးများမှာ မြဲနေရမည်

## အကူအညီ တောင်းခံရမည့်နေရာ

- ★ Kidsafe SA သည် ကလေးငယ်ထိုင်ခုံကို တပ်ဆင်ပေးနိုင်ပြီး အသုံးပြုပုံကို သင့်အား သင်ကြားပေးနိုင်သည် (ကျသင့်ငွေ ပေးရမည်)။
- ★ Kidsafe SA သည် သင့် မွေးကင်းစ ကလေးငယ်အတွက် ကလေးငယ် ကက်ပ်ဆူလ်ခုံကိုလည်း ငှားပေးနိုင်သည် (ကျသင့်ငွေ ပေးရမည်)။

ပိုမိုသိရှိရန် ကျေးဇူးပြု၍ လာရောက်ပါ

kidsafesa.com.au

(08) 7089 8554

enquiries@kidsafesa.com.au

ကျွန်ုပ်တို့၏ Kidsafe Centre, Hilton  
6/69 Sir Donald Bradman Drive  
Hilton SA သို့လာရောက်ပါ

YouTube